

သင်္ချာစာစု

The LORD'S Word

မင်းအောင်သက်လွင်စီမံဦးစီးဦးစေသည့် ဝိညာဉ်ရေးရာစာစု



သိခက်ကို နားထောင်ကြလော့။ သို့ဖြင့်လျှင်
ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်မည်။
သင်တို့သည်လည်း ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်။
ယေရှုခရစ် ၂:၃၃

အမှတ်စဉ် (၁၅၈) အောက်တိုဘာလ ၂၀၁၄ ခုနှစ် ● ဗုဒ္ဓါဒါ (လစဉ် ပထမ တရားဋီကာတိုင်း အခမဲ့ ပြန်ချိညာဉ်) ၂၀၀၁ ခုနှစ်တွင် စတင်ထောင်သည့်။ Est; September 2001

လူမိုက်ကြီးများ (မင်းအောင်သက်လွင်)

ကလေးဘဝ စိတ်အလိုလိုက် ၊ သကြားလုံး ရရှိ ငိုယိုရှိုက် ဆယ်ကျော်သက်ဘဝ နှလုံးသား အလိုလိုက်၊ ရည်းစားရရှိ၊ ရင်မောဟိုက် သက်ရွယ်ဘဝ ဦးကျောက် အလိုလိုက် ၊ ရာထူးတက်ဖို့၊ လာဘ်ထိုးလိုက် လူအိုဘဝ ခန္ဓာအလိုလိုက် ၊ ရောဂါပျောက်ဖို့၊ ဆေးကုလိုက် လူသေဘဝ ဝိညာဉ်အလိုလိုက် ၊ ငရဲ ကြောက်လို့၊ ဘာသာရေးနဲ့ လိုက် အဲဒီလို - - - ဟိုဟာကို အလိုလိုက် ၊ ဒီဟာကို အလိုလိုက်နဲ့ မျက်ဖြူဆိုက်ရင်း ဆိုးတဲ့ စရိုက်တွေရှိနေတဲ့ ငါတို့အားလုံး လူမိုက်ကြီးတွေ ဖြစ်မှန်းမသိ ဖြစ်နေကြပြီပေါ့။ ။




လူမိုက်ကြီးများ

ငိုနေရင်းနဲ့ ချီးမွမ်းတာကို သူ နားစွင့်ကာ နားထောင်ပေးတယ်။
ဒီရင်ခွင်မျိုး ဘယ်မှာတွေ့မလဲ။
သူနဲ့ ဝေးရာ ထွက်မသွားပါနဲ့လား။ ။ S.James



လက်တို့ ပြီးတော့ မေးရပြောရအုံးမယ် - ၂

လက်တို့ ပြီးတော့ မေးရ ပြောရအုံးမယ် - ၂ (ဟီတန်နီး)
ဦးစွာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ယုံကြည်သူ အယောက်စိတိုင်းပေါ် ဘုရားသခင် ကောင်းကြီး မင်္ဂလာများ သက်ရောက်ပါစေလို့ သခင်ယေရှု နာမဖြင့် ဆုတောင်း ဆက်ကပ်လိုက်ပါတယ်။ ချစ်သော ညီအကို မောင်နမ တို့ ကျွန်တော်တို့ ကိုးကွယ်နေတဲ့ဘုရား၊ အသက်ရှင်တော်မူသော ဘုရားအကြောင်းကို စံဂေလီ လုပ်ကြပါရဲ့လားလို့ မေးချင်ပါတယ်။ ရှင်မာကုခရစ်ဝင် ၁:၁၅ အချိန်ပြည့်စုံပြီ ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ နောင်တရ ကြလော့။ စံဂေလီ တရားကို ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏ နိုင်ငံတော် နှင့် ယှဉ်သော စံဂေလီ တရားကို ဟောတော်မူ၏။ ဘုရား သခင်က ကျွန်တော်၊ ကျွန်မတို့ အတွက် သိတင်းကောင်းရှိပါတယ်။ အပြစ်၏ ချည်နှောင်ခြင်းမှ လွတ် မြောက် စေဘို့ ကယ်တင်ခြင်း သိတင်း၊ ကြွယ်ဝပြည့်စုံသော သိတင်း၊ အသက်တာနှင့် ဆိုင်သော သိတင်းများဟာ စံဂေလီ တရားတော်များ ဖြစ်ပါတယ်။ ယုံကြည်သူ များအတွက် ဤသိတင်းကောင်းကို ကြားသိ၊ ဖတ်ရှုမိခဲ့ရင်ဖြင့် နောင်တရလျက်၊ ယုံကြည်လျှင် ထာဝရအသက်ကို ရရှိမှာ အမှန်ပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ယုံကြည် သူတိုင်းဟာ ရောက်သည့် နေရာ၊ ရှိသည့်နေရာတိုင်းမှာ ခရစ်တော်ရဲ့ ရှင်သန် ထမြောက်ခြင်း အကြောင်းကို ဟောပြော သက်သေခံရမှာ ဖြစ်ပါတယ်။ ယုံကြည်သူ မိတ်ဆွေများ အတွက် သော်ငယ်၊ မယုံကြည်သူများအပေါ်မှာသော်ငယ် အသက် ရှင်တော်မူသော ဘုရားသခင် ၏ ကျေးဇူးတော်ကို သိရှိအောင် ပြောကြားရမဲ့ ထာဝန်က ယုံကြည်သူတိုင်းရဲ့ ထာဝန် ဘဝဖြစ်ပါတယ်။ သခင်ယေရှု ဒုတိယအကြိမ် ပြန်လည်ကြွလာမဲ့အချိန်မှာ ချစ်သော မိတ်ဆွေ တို့ရဲ့ ဆီမီးခွက်ထဲမှာ ဆီ အပြည့် ရှိကြ ရဲ့လား။ သတို့ သမီး ဝတ်စုံရော အပြည့် ဖြစ်ပြီလား။ ဘေးဒဏ်ကြီးကာလ ရောက် တော့မယ်နော်။ ချီဆောင်ခြင်း ခံရမဲ့ အချိန် အဆင်သင့် ဖြစ်နေဘို့ လိုတယ်နော်။ ဒီအတွက် ကျွန်တော် ကျွန်မ ယုံကြည်သူ ခရစ်တော်၏ နောက်လိုက်များမှာ စံဂေလီ တရားတော်ကို ဟောပြော သက်သေခံရမှာ ကျွန်တော် ကျွန်မတို့ရဲ့ ထာဝန်ဆိုတာမမေ့ကြနဲ့နော်။ ယုံကြည်သူ အယောက်တိုင်း အပေါ် သခင် ယေရှုနာမဖြင့် ဆက်ကပ်ပါ၏ (အာမင်)။ ။ ဟီတန်နီး



ခေါ်သံ

ခေါ်သံ သိုးသူငယ်(ဒါက)
"အမှားတွေ ကမ္ဘာပတ်နေတဲ့ အချိန်မှာ -
အမှန်တရားက ဖိနှပ်စီး နေတုန်းဘဲတဲ့" သူငယ်ချင်း တစ်ယောက်က ပြောဖူးတယ်။
ကျွန်မ အတွက်တော့ အဲဒီ အမှန်တရား က ကြီးများတဲ့ ဖိနှပ်ကိုများ စီးနေသလား။
ထင်ရတဲ့ ဘဝ၊ အမှားများတဲ့ လောကကို ရောက်နေချိန်မှာ -
သခင်ခေါ်သံ ဟာ ကျွန်မအတွက် မျှော်လင့်ချက်ရှိစေခဲ့တယ်။ ။



အဖ၏အိမ်တော်

အဖ၏အိမ်တော် သံမြတ်မှန် အပဏါအိမ်တော်
ထာဝရဘုရား၊ မြတ်သောအရှင်၊ ပလ္လင်တော်ထက်၌ စိုးစံနေ ဘုန်းတန်ခိုးတော်၊ ပြည့်လုံလျက်နေ မေတ္တာတော်ရှင်၊ အုပ်စိုးနေ။
ထာဝရဘုရား၊ ကောင်းမြတ်သောရှင် အရာခပ်သိမ်း၊ ဖန်ဆင်းရှင်သခင် ဖန်ဆင်းခဲ့သော၊ နိုင်ငံနှစ်ခု ကောင်းကင်နှင့် လောကီ။
ပြင်ဆင်လျက်ထား၊ ထာဝရ အိမ်တော်။
လောကီအတွင်း၊ လောကီအိမ်၌ အသက်ရှင်နေ၊ ယာယီတဲဘာ။
အဖ၏ အကြံအစည်ပြည့်စုံဖို့ ပြင်ဆင်ထားသော၊ အဖ၏ အိမ်တွင် အဖ၏သား၊ ခရစ်တော်သာ ဝင်ခွင့်ရှိ၏။
အကျွန်ုပ်သည်လည်း၊ ခရစ်တော်အားဖြင့် အဖ၏ သားလို့ ကောင်းကင်အိမ်ရှိ အဖ၏ လကျာ်ဘက်၌ ထာဝရ စိုးစံမည်၊ အဖ၏ အိမ်တော်တွင်။
(ယောဟန်၁၄:၂)။ ။ သံမြတ်မှန် (Thian Hnem Par)
(အဘုရား၊ အကျွန်ုပ်အထဲ၌ အကျွန်ုပ် အစားထိုး ခရစ်တော်ဖြစ်ပါစေ။ အဖရဲ့ အလိုတော် အတိုင်း အကျွန်ုပ်အား ပုံပြင် ဆုံးမလျက် သွန်သင်တော်မူပါ။ အဖရဲ့ အလိုတော်ကို ဝန်ခံ တတ်သောသူ ဖြစ်ပါစေ။ အလိုတော်သည် ကောင်းကင်၌ ပြည့်စုံ သက်သို့ အကျွန်ုပ်၏ အသက် တာမှာ ပြည့်စုံစေတော်မူပါ...အာမင်)



ယေရှု

ပြယုဒ် (Samuel Soe Lwin)
တစ်နေ့တစ်နေ့ ၁၀၀ရေအတွက်မို့။ တွက်ချက်ချိန်ဆ ပြုလုပ်ကြသည်
ဝမ်းမီးအတွက် အလေးပေးစနစ်။
တစ်နေ့တစ်နေ့ နောင်ရေအတွက်မို့ တွက်ချက်ချိန်ဆ ခိုကိုးကြသည်
နောင်ဘေးအတွက် အလေးပေးစနစ်။
ကိုးစားသက်ရှင် နေ့ရက်စဉ်မို့ လက်တွေ့ပြုက သက်သေရမည်
အများအတွက် အလေးပေးပါ ဒီစနစ်။

ထွက်သွားပါနဲ့

ထွက်သွားပါနဲ့ S.James
မက်ခွဲဖူးတယ် အိမ်မက်လှလှ ၊ သူ မပါရင် ဒါ အချည်းနီးဘဲ။
မျှော်လင့်ဖူးတယ် အကောင်းဆုံးနေ့။ သွားချင်မိတယ် သူ မရှိတဲ့ နေရာ။
ထွက်ပေါက်ဆိုတာ ကမ္ဘာတစ်ခုလုံး ၊ အကြိမ်ကြိမ် ငါ အမိပွယ်ဖွင့်ခဲ့။
သူ့ကို ဆန်ပြီး ထွက်သွားခဲ့ရင်တောင် ၊ သူက ငါ့ကို လိုက်ရှာသေးတယ်။
သူ့ မျက်မှောက်မှာ လှည့်ပြန်ခဲ့ချိန် ၊ နောင်တ တွေနဲ့ မျက်ရည်တွေ ရော ။



အသက်ရှင်သောသူ

အသက်ရှင်သောသူ (He that Liveth) ((ဆရာတော်စောစံအောင်))
"အသက်ရှင်သောသူလည်း ဖြစ်၏။ ငါသည် အရင် သေသည်ဖြစ်၍ ကမ္ဘာ အဆက်ဆက် အသက်နှင့် ပြည့်စုံ၏။ မရကာနှင့် မရကာနိုင်ငံကိုလည်း ငါအစိုးရ၏" (ဗျာ ၁:၁၈)
သခင်ယေရှုသည် အသက်ရှင်သောဘုရားသခင် ဖြစ်တော်မူ၏။ ယေရှု ခရစ်တော် အကြောင်းကို ကျွန်ုပ်တို့ကြားသိရသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ ကျွန်ုပ်တို့ခံရမည့် အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် ကိုယ်တော် အသေခံ ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ အပြစ်ခွင့်လွတ်ခြင်းကို ရကြပြီ။ ကိုယ်တော် က "အိုအဖ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော် လက်၌ အကျွန်ုပ်အပ်နှံပါ၏" မိန့်မြွက် ခဲ့၏။ ကိုယ်တော်သည် သေခြင်းနှင့် မရကာ တံခါး၏ သော့ တို့ကို ကိုင်ထား သည်။ သေခြင်းတရားက ကိုယ်တော်ကို မနိုင်ရာ။ အကယ် စင်စစ်ကိုယ် တော်သည် ကားတိုင် ပေါ်အသက်စွန့်ပေးခဲ့ခြင်းဖြစ်သည်။ ရောမ စစ်သားများ သတ်၍ သေခြင်း မဟုတ်ပါ။ ယေရှုကိုယ်တော်တိုင်က ယော ၁၀:၁၇-၁၈၌ ငါ



သည် ကိုယ်အသက်ကို စွန့်၍ နောက်တဖန် ယူဦးမည် . . . ငါ့အသက် ကို အဘယ် သူမျှ မလုပ်မယူ။ ကိုယ် အလို အလျောက် ငါ့စွန့်၏။ ကိုယ်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန် ကိုယ် အသက်ကို ယူပြန်ရသော အခွင့်သည် ငါ့ဦးရီး၏။ ထို အခွင့်ကို ခမည်းတော် သည် ပေးတော် မူသည်ဟု မိန့်ဆိုခဲ့သည် မဟုတ်ပါ လော။ ကိုယ်တော်သည် ယနေ့ အသက် ရှင်သည်သာမက နောက်ကမ္ဘာအဆက်ဆက်တိုင် အသက် ရှင်နေဦးမည်။

အသက်ရှင်ခြင်းနှင့် သေခြင်းသည် ကိုယ်တော်၏ လက်တော်၌ ရှိ၏။ ကိုယ် တော် အခွင့်ရှိသဖြင့် ကျွန်ုပ်တို့ အသက်ရှင်နေခြင်းဖြစ်သည်။ ယေရှုခရစ်သည် ကောင်းကင် ဘုံ၌ ကျွန်ုပ်တို့အတွက် ကြားခံဆုတောင်းပေးလျက်ရှိသည်။ ပညတ် တရားက ကျွန်ုပ်တို့အပြစ်ရှိကြောင်းဖော်ပြသည်။ အပြစ်က သေခြင်းကို ပို့ဆောင် သည်။ ထို သေခြင်းကို ဖြစ်စေသော အပြစ်တရားကို ခရစ်တော်အောင်ခဲ့ပြီ။ ယေရှု ခရစ်တော်ကို ယုံကြည်သူများသည် ကိုယ်ခန္ဓာသေသော်လည်း ဝိညာဉ်မှာ အသက် ရှင်ခြင်း လမ်းကို သွားရမည်ဖြစ်သဖြင့် ကိုယ်တော်ကို ကျေးဇူးတင်ရပါသည်။ ယေရှု သည် အသက်ရှင်သော ဘုရား ဖြစ်ကြောင်း ယုံကြည်သူတိုင်း၏ အသက်တာ၌ သက်သေ ရှိပါ သည်။ နေ့စဉ် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခွင့်ရသည်။ ဆုတောင်း ချက် များကို အံ့ဩဘွယ် အဖြေပေးနေပါသည်။ ကျွန်တော် အနေနှင့် ဓမ္မပညာကို ပြည့်ပည့် ဆည်းပူး နိုင်ရန် ဘုရားရှင်ထံ ဆုတောင်းခဲ့ သည့်အတိုင်း ဘုရားက အံ့ဩ ဘွယ် အဖြေ ပေးခဲ့ပါသည်။ ကျေးဇူးတော်ကြောင့် M Div., ဘွဲ့ကို ရရှိခဲ့ပါသည်။ ယခု မြန်မာပြည်၌ အမှုဆောင်လျက် ရှိပါသည်။ ကောင်းမြတ်သော ဘုရား၏နာမတော် ဘုန်းကြီး ပါစေသော။ ယေရှုသည် အသက်ရှင်သောသူဖြစ်ကြောင်း အမြဲသိရှိကာ သူ့ ထံ နေ့စဉ် တိုးဝင် မိတ်သဟာယဖွဲ့ကြပါစို့။ အို ယေရှုဘုရား ကိုယ်တော်သည် သေခြင်း ကို အောင်မြင် သော ဘုရားဖြစ်၍ ကိုယ်တော်နာမတော်ကို ချီးမမ်းပါသည်။ ကောင်းကင် တံခါးဖွင့်ကာ ကိုယ်တော် ကျွန်ုပ်တို့ကို သိမ်းဆည်းခေါ်ဆောင်မည့် အချိန် ကို စောင့် မျှော်ပါ၏။ (အာမင်)။ ။ Brother in Christ, Rev Saw San Aung

ဘယ်သူက ဖြစ်စေမှာလဲ။ ဒီ အလုပ်ကို ရခဲတဲ့နေ့ဟာ ကျွန်မ ဒီ နိုင်ငံကို ရောက်တာ သုံးလပြည့်ဖို့ တစ်ပတ် အလိုမှာပါ။ ဒီကာလအတွင်း အမျိုးမျိုး ကြုံစည် ခဲ့ပေမယ့် ဘုရားက ကျွန်မ အတွက် ပြင်ဆင် ပေးထားနိုင်ပါပြီ။ ထာဝရဘုရား တဘက်၌ ဉာဏ် မတည်၊ ပညာ မတည်၊ အကြံ တစ်စုံတစ်ခုမျှ မတည်နိုင်။ စစ်တိုက်ရာ ကာလအဘို့ မြင်းများကို ပြင်ဆင် သော်လည်း၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။ သုတ္တံ- ၂၁:၃၀-၃၁။ ဘယ်လို အရာမျိုးကိုဘဲ ကြုံလာရပါစေ ယုံကြည် ခြင်း နိုင်မြဲလျှက်ဆုတောင်းပါ။ Jehovah Jireh (The Lord will provide. Genesis 22:14) ဘုရားရှင်ဟာ ကျွန်မတို့အတွက် ပြင်ဆင်ပေးထားပြီး ဖြစ်ပါတယ်။ ဘုရားရှင် ဟာ သူ့ရဲ့ နာမတော် ထင်ရှားဖို့အတွက် သူ့သားသမီးတွေက တစ်ဆင့် အလုပ် လုပ်ပါတယ်။ ဒီအတွက် ကျွန်မတို့ အယောက်စီတိုင်းဟာ မိမိရရှိ ခံစားရတဲ့ ဆု ကျေးဇူးတွေအတွက် ကျေးဇူးတော် ချီးမွမ်းခြင်းမှတစ်ပါး အခြား ဝါကြားစရာ မရှိပါဘူး။ ထာဝရ ဘုရားသည် အလိုတော်ရှိ၍ ငါတို့သည်လည်း အသက်ရှင်လျှင်၊ ဤသို့ မြဲကြ ကုန်အံ့၊ ထိုသို့ မြဲကြကုန်အံ့ဟု သင်တို့ ဆိုသင် ရာဖြစ်၏၊ ရှင်ယာကုပ် ၄:၁၅ ဆိုသည့် အတိုင်း ဘုရားရှင်၏၊ ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်းသာ ဖြစ်ပါတယ်။ ဘုရား ရှင် ပြင်ဆင်ပေးထားသော ကောင်းချီးမင်္ဂလာကို ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှက် စောင့်ဆိုင်းဖို့၊ ဘုရားရှင်၌သာ ကျေးဇူးတင် ဝမ်းမြောက်သော အသက်တာဖြစ်ဖို့ အယောက် စီတိုင်းကို ပေးလျှောက် သက်သေခံလိုက်ပါတယ်။ အယောက်စီတိုင်းကို ဘုရားရှင် ကောင်းချီးပေးပါစေ။ ။ သီတာ

သက်သေခံချက်

သက်သေခံချက် (နော်မေရီလင်း သူငယ်ချင်း)

သမီးဟာ မိရိုးဖလာ မြန်မာ (--) ဘာသာဝင် တစ်ဦး ဖြစ်ပါ တယ်။ စင်ကာပူ ရောက် မလာခင်က သမီးဟာ မြန်မာ နိုင်ငံ အေလာနယ် လယ်ဝေးမြို့မှာ နေထိုင်ပါတယ်။ အဲဒီ လို နေတဲ့အချိန်တုန်းက သမီးတို့မြို့ကို ဝန်ထမ်းအနေနဲ့ ရောက် လာတဲ့ ခရစ်ယာန် မိသားစုဝင် ဖေလောက ရှိပါတယ်။ အဲဒီ ခရစ်ယာန် တွေထဲက ခရစ်ယာန်မိသားစု တစ်စုနဲ့ ရင်းနှီးတော့ ခရစ္စမတ်ရာသီမှာ သူတို့နဲ့ ခရစ်မတ်သီချင်း လိုက်ဆိုပေးဖို့ သမီးကို အကူအညီ တောင်းတယ်။ သမီးတို့အဖေက လွဲလို့ သမီးတို့ မိသားစုအားလုံး ပါဝင်ကြတယ်။ နိုဝင်ဘာလထဲကသီချင်းတိုက်ပြီး လ အလယ်လောက်ကနေ သီချင်း လိုက်ဆိုကြတယ်။ တောင်ငူ၊ ပျဉ်းမနား၊ ရေနီ၊ လယ်ဝေး၊ မြို့နယ် တော်တော် များများ လိုက်ဆိုကြတယ်။ နောက်ဆုံးမှ သမီးတို့ ကိုယ့်နယ်မှာ ဆိုကြတယ်။ သမီးတို့ကို ဘယ်သူ ဘာပြောပြော စိတ်ထဲမှာ အရမ်း ပျော်ရွှင်မိတယ်။ အဲဒီတုန်းက ဘုရားသခင် ဆိုတာ ကောင်းကောင်း နားမလည်ခဲ့ဘူး။ ဒီလိုနဲ့ သမီးတို့ ဥနစ် ဆက်တိုက် သီချင်း လိုက်ဆိုဖြစ်တယ်။ နောက်ပိုင်း ရန်ကုန်မှာ သမီး အလုပ် လာလုပ်တော့ အဲဒီ ခရစ် ယာန် မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်။ အခု စင်ကာပူမှာ အလုပ် လာလုပ် ဖြစ်တယ်။ သမီး အလုပ်လုပ်တဲ့ အိမ်မှာ အဆင်မပြေတာ များတယ်။ တစ်အိမ်ကျော်မှာ ခရစ်ယာန် မြန်မာမိန်းကလေး တစ်ယောက်ရှိတယ်။ သူက သမီးကို အမြဲ အားပေး တယ်။ သူက ဘုရားသခင်နဲ့ တွေ့ အောင် လမ်းပြပေးတယ်။ အခက်အခဲ ရှိရင် အဖ ဘုရားသခင်ဆီ ဆုတောင်းကြည့်ပါ။ အဖဘုရားက ကူညီ လိမ့်မယ်လို့ ပြောတယ်။ သူပြောတဲ့အတိုင်း ဆုတောင်းတယ်။ နောက် သူက ခွန်အားရတဲ့ ကျမ်းစာတွေ ရေးပေးတယ်။ ဆုတောင်းပေးတယ်။ ကျမ်းစာထဲက ပုံတွေ ပြောပြတယ်။ အဖဘုရားက သမီးကို တကယ်ကူညီ စောင့် ရှောက်တယ်။ သမီးကို သူက ဒီဇင်ဘာ ၂၅ရက် ဘုရားသခင် မွေးနေ့ (ယေရှု ခရစ်တော်မွေးနေ့၊ ခရစ္စမတ်နေ့) မှာ သူ့ အဒေါ် လာခေါ်မယ်တဲ့။ သူ့ကို သမီးလည်း အတူတူ လိုက်ချင်တယ်လို့ ပြောတော့ ဘုရားသခင်ဆီ ဆုတောင်းပြီး အိမ်ရှင်ကို အပြင် ထွက်ခွင့်တောင်းလို့ ပြောတယ်။ သမီးက ဒီအိမ်မှာ အလုပ်လုပ်တာ ၃လပဲ ရှိသေးတယ်။ ဆုတောင်းပြီး ပြောတော့ အိမ်ရှင်က သွားခွင့် ပြုလိုက်တယ်။ အိမ်ရှင်အဖွားက သမီးလစာထဲက ဒေါ်လာ၂၀ ဖြတ်မယ်လို့ ပြောတယ်။ သမီးက ဖြတ်လို့ ပြောလိုက်တယ်။ ဘုရားသခင် ပြင်ဆင် ပေးလို့သွားရတာ လစာ ဖြတ်ချင်လည်း ဖြတ်ပါစေလို့ သဘောထားလိုက်တယ်။ ဒါပေမဲ့ သမီး ဒေါ်လာ၂၀ ထက် မက သမီး ပြန်ရတယ်။ MRT ကဒ် လုပ်ပေးတယ်။ ပိုက်ဆံ ထည့် ပေးတယ်။ သမီး စားချင်တဲ့ မြန်မာ ထမင်း ကျွေးတယ်။ သမီး စားချင်တဲ့ ချဉ်ပေါင်ကြော် စားခွင့်ရတယ်။ ဘုရားသခင် ကျွေးတယ်။ နောက် ဘုရားသခင်ဆီမှာ မိသားစုနဲ့ (၂)လလောက် အဆက်အသွယ်ပြတ်နေတာ ဖုန်းနဲ့ အဆက်အသွယ် ပြန်ရဖို့ နဲ့ နားရက် ရဖို့ ဆုတောင်း ထားပါတယ်။ သိပ်မကြာခင်မှာ အဖေနဲ့ သမီး မိသားစုတွေ



သက်သေခံချက်

သက်သေခံချက် (သီတာ) (ငါ့ကိုခေါ်လော့၊ ငါတူးမည်၊ ကြီးသော အရာ၊ သင် မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြုမည်။ ယေရမိ ၃၃:၃)



ဘုရားရှင်ရဲ့ ကျေးဇူးတော်ကြောင့် ခင်ပွန်းသည် အလုပ် လုပ်လျှက်ရှိသော စင်ကာပူနိုင်ငံမှာ နေထိုင်ခွင့်ရခဲ့ပါတယ်။ ဒီကို ရောက်လာတဲ့အခါ ကျွန်မ အရမ်း အလုပ် လုပ်ချင်ပါတယ်။ မြန်မာ ပြည်မှာ နေစဉ်က လုပ်နေတဲ့ အလုပ်ကို ထွက်ပြီး ဒီကို ရောက်လာတဲ့အခါ အလုပ် တစ်ခု လုပ်ချင်မိပါတယ်။ ကျွန်မကို ဘုရားသခင် ပြင်ဆင် ပေးဖို့ ဆုတောင်းခဲ့ပါတယ်။ ဆုတောင်းရင်းနဲ့ အလုပ်တွေ အများကြီး လျှောက်ခဲ့ တယ်။ အင်တာဗျူး ခေါ်ပေမယ့် အလုပ် မရခဲ့ပါဘူး။ ကျွန်မ ဒီနိုင်ငံကို ရောက်တာ သုံးလ ပြည့်ခါနီးပါပြီ။ အလုပ် ကတော့ ရဖို့ မမြင်ပါဘူး။ ဒီလိုနဲ့ ကျွန်မ ဆက် ဆုတောင်း တယ်။ ဘုရားကို ကိုးစား ခြင်းက မင်းကို ကိုးစားခြင်း၊ လူကို ကိုးစားခြင်းထက် ပိုကောင်းတယ်လို့ နှုတ် ကပတ်တော် လာတဲ့အတိုင်း ဘုရားဆီမှာ ဆုတောင်းတယ်။ ဆုတောင်းနေတဲ့ အချိန် အတွင်းမှာဘဲ ယုံကြည်ခြင်းကို အားနည်း သွားစေတဲ့ အရာတွေ ကြုံရတယ်။ အင်တာဗျူး သွားတဲ့အခါ အချို့ အလုပ်ရှင်တွေက အရည်အချင်း မရှိဘူး ဆိုတဲ့ စကား တွေပြောတယ်။ သူငယ်ချင်းအချို့ အလုပ် လာရာတာ မရဘဲ ပြန်သွားခဲ့ရတယ်။ ဒါတွေ တွေ့တဲ့အခါ တကယ်ဘဲ ကျွန်မ အလုပ် မရနိုင် တော့ဘူးလားဆိုပြီး သံသယ ဝင်မိတယ်။ ဒီအရာတွေ ကြုံရပေမယ့် ကျွန်မ ဆက် ဆုတောင်းခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့တော့ ကျွန်မ e-mail ထဲမှာ အလုပ် တစ်ခုက အင်တာဗျူးခေါ်တဲ့ စာကို တစ်လ နောက်ကျမှ တွေ့လိုက်ရတယ်။ ဒီ mail က Inbox ထဲ တိုက်ရိုက် မဝင်ဘဲ Spam mail ထဲ ရောက်နေလို့ တစ်လ နောက်ကျမှ အမှတ်မထင် တွေ့လိုက်တာပါ။ တစ်လတော့ နောက်ကျနေပြီ။ ခင်ပွန်းသည် ကလည်း ဆက်သွယ်ဖို့ တိုက်တွန်း တယ်။ ဒီလိုနဲ့ အတိုချုပ် ရေးပြရင် ကျွန်မ ဒီအလုပ်ကို ရခဲ့တယ်။ ကျွန်မ အရမ်း အံ့ဩမိတယ်။ အရာရာမှာ faster faster နဲ့ ပြောလေ့ရှိတဲ့ စင်ကာပူနိုင်ငံမှာ ရက်ပေါင်း သုံးဆယ် လုံးလုံး နှောင့်နှေးပြီး ဒီလို တစ်လလောက် နောက်ကျနေမှ အင်တာဗျူး လာဝင်တဲ့ ကျွန်မကို ဘုရားရှင်သာ မလုပ်ပေးဘူးဆိုရင် ဘယ် အလုပ် ရှင်က ကျွန်မကို စောင့်ပြီး အလုပ် ပေးမှာလဲ။ ဒီအပြင် တကယ်ဘဲ ကျွန်မ စိတ်ဝင်စား ပြီး ကျွန်မရဲ့ အရင်က လုပ်ခဲ့ဖူးတဲ့ အလုပ်၊ အတွေ့အကြုံရှိပြီးသား သင်ခဲ့ တဲ့ ပညာနဲ့ ကိုက်ညီတဲ့ အလုပ်မျိုး ဖြစ်နေပါတယ်။ ဘုရားက လွဲရင် ဒီလို တိုက်ဆိုင်မှုမျိုးကို

ဖုန်းဆက်လာတယ်။ ဒီသက်သေခံစာ ရေးတဲ့ အချိန်မှာ agent က အိမ်ပြောင်းပေးလို့ အိမ်သစ်ကို ဘုရားသခင် ပြောင်းပေးတယ်။ အဆင်ပြေပြီး ခွင့်နားရက် ပေးမည့် အိမ်ကို အဖ ပြောင်းပေး တယ်လို့ စိတ်ထဲမှာ အလိုလိုသိနေတယ်။ ခွင့်နားရက် ရရင် ဘုရားကျောင်း အပတ်တိုင်း တက်မယ်လို့ ဝတ် ပေးထားပါတယ်။ သမီး နောက်ထပ် ဆုတောင်း ထားတာတွေ ရှိပါတယ်။ ဘုရားသခင် ဖြည့်ဆည်းပေးရင် သမီးက အဖရဲ့ သမီးအရင်း အဖြစ် ခံယူမယ်လို့ ကတိပေးထားပါတယ်။ သမီးကို ဘုရားသခင် အဖြေ ပေးရင် သက်သေခံစာ နောက်ထပ်ပေးပို့ ပါအုံးမယ်။ ။

သက်သေခံချက် (သီတာဦး)

သက်သေခံချက်

ရှေးဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ သခင် စကား စာစောင်လေးကို သမီးနဲ့ သိတဲ့ သူငယ်ချင်း တစ် ယောက်ဆီကနေ ဖတ်လိုက်ရပါတယ်။ သမီး မှာတော့ ပြသ နာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ တစ်ပါတ်လောက် အကြာမှာ ဝယ်ထား တဲ့ ဖုန်းက ဘဝတ္ထရီ အားသွင်းရင်းနဲ့ ဘာမှ ပေါ်မလာဘဲ သုံးလို့ မရတော့ပါဘူး။ အရင်တုန်း ကလဲ အလုပ်လုပ်တဲ့ အခါတိုင်း ဘုရားသခင်ဆီမှာ အမြဲ ဆုတောင်း လေ့ရှိပါတယ်။ ကျေးဇူးတော် ကြီးမားလှသော ဘုရားသခင်ကို ယုံကြည်ပါတယ်။ သနားသော အားဖြင့် သမီးရဲ့ ဖုန်းလေးကို ပြန်ပြီး သုံးလို့ရမယ်ဆိုရင် ဘုရားသခင်ကို ပိုပြီး ယုံကြည် အားကိုး ပြုမယ်လို့ ဆုတောင်းခဲ့တာ ၂ ပါတ်တိတိ ကြာခဲ့ပါတယ်။ မကြာခင်မှာ ဖုန်းလေးကို ဆိုင်မှာ သွားပြင်စရာမလိုဘဲ သူငယ်ချင်းတစ်ယောက်က ဘယ်လိုလုပ် ဘာလိုလုပ် ဆိုပြီး ညွှန်ကြားပေးတဲ့အတိုင်း သမီး လိုက်လုပ်လိုက်တာ ပြန်ကောင်း သွား ခဲ့ပါတယ်။ သူငယ်ချင်းရဲ့ အကူအညီနဲ့ ပြန်ကောင်းသွားခဲ့ပါတယ်။ သမီးရဲ့ ဆု တောင်းမှုကြောင့် ဘုရားသခင်က ကူညီမဲ့ သူငယ်ချင်းကို စေလွှတ်ပေးပြီး သူငယ်ချင်းရဲ့ လမ်းပြမှုနဲ့ ဖုန်းလေး ပြန်ကောင်းသွားရတဲ့ အခွင့်ကို ရခဲ့ပါတယ်။ ဘုယ် အရာ မဆို ဘုရားသခင်ထံမှာ ဆုတောင်းဆက်ကပ်ခြင်းဖြင့် အားကိုးခိုလှုံကြပါစို့။ အ ယောက်ဆီတိုင်းကို ဘုရားသခင်ကောင်းကြီးပေးပါစေ။ ။ သီတာဦး



သက်သေခံချက် SSL(or) KK

သက်သေခံချက်

ဟာလေလုယာ။ ကျေးဇူးတော်အပေါင်းကို ချီးမွမ်းပါ၏။ ကျမတို့ ကိုးကွယ် နေတဲ့ ဘုရားဟာ တကယ်ကို အသက်ရှင်တဲ့ ဘုရားဖြစ်သလို သူ့ရဲ့ သားသမီး အယောက် စီတိုင်းရဲ့ ဆုတောင်းသံကို နားညောင်းပြီး အဖြေပေးတော်မူသော ဘုရားလဲ ဖြစ်ပါ တယ်။ ကျမ စာရေးပြီး သက်သေခံတာ ဒါ ပထမဦးဆုံးဘဲ ဖြစ်ပါတယ်။ လွန်ခဲ့သော ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ ခွင့် တစ်လ ယူပြီး မြန်မာပြည် အလည်ပြန်ဖို့ စီစဉ်တော့ ကျမ သယ်သွားရမဲ့ ကုန်ပစ္စည်းက အလေးချိန် အရမ်းပိုနေပါတယ်။ ၁၀ ကီလိုဂရမ် လောက် ပိုနေပါတယ်။ ကျမ ရဲ့ သူဌေးက ပိုက်ဆံထုတ်ပေးပြီး City Hall က ကုန်ပို့ တဲ့ ပွဲစားဆိုင်မှာ သွားပို့ဖို့ပြောပါတယ်။ ကျမက ပိုက်ဆံတော့ ယူမယ်။ ကုန်ကိုတော့ ပွဲစားနဲ့ မပို့တော့ဘူး ငါ့ဘာသာ သယ်မယ်လို့ ပြန်ပြောလိုက်ပါတယ်။ ဘုရားသခင်က ကျမရဲ့ ဆုတောင်းသံကို နားညောင်းမယ်လို့ ကျမ ယုံကြည်ပါတယ်။ ကျေးဇူးတော် ကြောင့်ဘဲ ကျမ အလေးချိန် အပိုသယ်မိတဲ့ အတွက် ဒဏ်ရိုက်ခံ မထိသလို ကုန်ပို့ ပစ္စည်းတွေလဲ ဘေးမသိ ရန်မခဘဲ မြန်မာပြည်ကို ချောချောမောမော ရောက်သွားခဲ့ပါ တယ်။ ကျမနဲ့ သက်ဆိုင်တဲ့ ဆွေမျိုး မိသားစုတွေအတွက် စင်ကာပူနိုင်ငံက နာမည် ကြီး ချောကလက် အကောင်းစားတွေ သယ်သွားခွင့်ရလို့ ကျမရဲ့ မိသားစုတွေလဲ အရမ်း ဝမ်းသာနေကြပါတယ်။ နောက်ထပ် ဘုရားသခင် ကောင်းမြတ်ခြင်းတစ်ခုကို သက်သေခံရမယ်ဆိုရင် ကျမ စင်ကာပူ ရောက်တာ ၅ နှစ်ရှိပါပြီ။ ကျမရဲ့ လစာနဲ့ ဖုန်း ကောင်းကောင်း ဝယ် မသုံးဖူးပါဘူး။ ကိုယ့်ငွေနဲ့ ဝယ်ရမှာ နှမေတော့ အတွက်ပါဘဲ။ ၂၀၁၃ ခုနှစ်မှာ ကျမရဲ့ မွေးနေ့ ရှိပါတယ်။ အရင်တုန်းကတော့ မွေးနေ့ လက်ဆောင်ကို လူတွေဆီက မျှော်လင့်ခဲ့ပါတယ်။ ဒီတစ်ခါတော့ ဘုရားသခင်ဆီကဘဲ တောင်းမယ်လို့ ဆုံးဖြတ်ပြီး ဆုဘဲ တောင်းနေခဲ့ပါတယ်။ ကျမ အိမ်ဘေး အခန်းက ဆရာမက LG အမျိုးအစား tough screem ဟန်းဖုန်းလေး တစ်လုံး လက်ဆောင်အဖြစ် ကျမကို လာပေးပါတယ်။ ကျမ အရမ်း ဝမ်းသာလွန်းလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ထပ်တလဲလဲ ချီးမွမ်းမိပါတယ်။ ဆရာမ ကိုလဲ ကျေးဇူးတင်ကြောင်း ကျမ လိုတဲ့ အရာ ကို တိုက်တိုက်ဆိုင်ဆိုင် ကွက်တိ ပေးတဲ့အတွက် အထူး အထူး ကျေးဇူးတင်ကြောင်း ပြောမိပါတယ်။ ကျမတို့ အသက်တာမှာ လိုအပ်တဲ့ အရာတွေကို ဘုရားသခင်ဆီ တောင်းခံပါ။ ဘုရားသခင်က နားညောင်းပြီး အဖြေပေးမှာဖြစ်ပါတယ်။ ယော ၁၄း၁၄

သင်တို့သည် ငါ၏ နာမကို အမှီပြု၍ တစ်စုံတစ်ခုသော ဆုကို တောင်းလျှင် တောင်းသည့်အတိုင်း ငါပြုမည်။) ကျမ မွေးနေ့ မတိုင်မှီကဘဲ ကျမ ခွန်အားရရှိတဲ့ အရာ သုံးမျိုးကို လုပ် ဆောင်ခဲ့ပါတယ်။ အဲဒီအရာသုံးမျိုးကို စာဖတ်သူများလဲ လိုက်နာ လုပ်ဆောင် နိုင်ဖို့ ရေးသား ပေးလိုက်ပါတယ်။ (၁) ကိုယ်တော်၊ သမီးဟာ အပြစ်သားဖြစ်ပါတယ်။ သမီး အသက်တာကို ပြောင်းလဲ ပေးပါ။

(၂) ကိုယ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံ ကိုးကွယ်ပါမည်။ (၃) ကိုယ်တော် စကားကို နေ့စဉ် နားထောင် လိုက်နာ ပါမည်။ အယောက်စီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။ ။ SSL (or) KK

ဘဏ္ဍာနှင့်ပါဝါ - ၉ (ကိုပြာ)

ဘဏ္ဍာမှာ ပါပါ ရှိပါတယ်။ ငွေ မှာ တန်ခိုး ရှိပါတယ်။ ငွေကြောင့် လူသားတွေ အသက်တာ ကျ ဆင်းနေပါတယ်။ လိမ်လည်နေပါတယ်။ မတရား လုပ် နေကြ ပါတယ်။ ပျက်ဆီး နေကြပါတယ်။ ရိုးရိုးသာမန် လူတွေသာမက သာမန်လူထက် သာလွန်တဲ့ ဘာသာ ရေး သမားတွေပါ ငွေကြောင့် ပျက်ဆီးနေကြရပါတယ်။ ကိုပြာ စင်ကာပူ ရောက် လာခါစက ကုမ္ပဏီထဲမှာ အတူတူ အလုပ်လုပ်တဲ့ မြန်မာလူမျိုး တစ်ယောက်နဲ့ သိခဲ့ပါတယ်။ အဲဒီလူက ကျနော်တို့ နေတဲ့ အဆောင်မှာ မကောင်းတာ အကုန်လုပ်ပါတယ်။ ((4D ထိုး (ထီထိုး)၊ ဘီယာသောက်၊ အရက် သောက်၊ ပြည့်တန်ဆာ လိုက်စား၊ ဖဲရိုက်၊ ရန်ဖြစ်))။ တစ်လ တစ်လ သူဖြန်းတဲ့ ငွေ တန်ဖိုးက စင်ကာပူဒေါ်လာ ၅၀၀ နီးပါးရှိပါတယ်။ သူက အခြား ဘာသာဝင် ဖြစ်နေ ပေမဲ့ သူ့ရဲ့ နာမည်က ခရစ်ယာန်နာမည် ဖြစ်နေတာကြောင့် သူ့ကို ကျနော်က ခင်ဗျား ခရစ်ယာန်လားလို့ သွားမေးပြီး မိတ်ဆက်လိုက်တဲ့ အခါ။ သူက " အေး ဟုတ်တယ် ငါက အရင်တုန်းကတော့ ခရစ်ယာန်ဘဲ။ သာမန် ခရစ်ယာန်တော့ မဟုတ်ဘူး။ ငါ ငယ်ငယ်တုန်းက အသင်းတော် ဆန်းဒေးစကူးလ် မှာ အမြဲတမ်း ကျမ်းစာ ရွတ်ပြိုင် သီချင်းဆိုပြိုင် ပုံပြောပြိုင်တိုင်း ပထမ ဆုရခဲ့တဲ့ ဒေါ်ဒေါ်မြည် ခရစ်ယာန် ကွ။ ငါ တင် မဟုတ်ဘူး။ ငါ့အဖေ အမေ ငါ့ ညီမ အစ်မတွေ အားလုံးလဲ အသင်းတော် ထဲက ဘက်စုံ ဆက်ကပ်နေတဲ့ အချိန်ပြည့် အသင်းတော် ကောင်စီဝင် ဘာသာရေး ခေါင်းဆောင်တွေဖြစ်တယ်။ အသင်းတော် အတွင်းရေးမှူး အသင်းထောက် ရာထူးနဲ့ လူငယ် ခေါင်းဆောင် လုပ်ခဲ့ကြတဲ့ မိသားစု တွေပေါ့ကွာ။ တစ်နေ့တော့ ငါတို့ သင်းအုပ်ဆရာက ငါတို့ အသင်းတော်ပိုင် ငွေတွေကို လိမ် ယူသွားတာနဲ့ ငါတို့ မိသားစု အားလုံး အသင်းတော်ထဲကနေ ထွက်လိုက်ကြ တယ်။ အခု ငါတို့မိသားစု အားလုံး အခြား ဘာသာကို ပြောင်းလိုက်ကြပြီ " တဲ့။ ကိုပြာ ဘာပြန်ပြောရမှန်း မသိ တော့ပါ။ ဘာသာရေးသမားတစ်ယောက်ရဲ့ ငွေ တပ်မက်မှု ကြောင့် အသင်းတော်ရဲ့ အားထား ရတဲ့ မိသားစုတစ်စု ဆုံးရှုံး သွားခဲ့ရ ပါတယ်။ ပြည့်တန်ဆာကို တကုန်ကြီး သူတွေဘဲ နှစ်သက်ကြသလို၊ အရက်သေစာကို မူးယစ် ရမ်းကားလိုသူတွေကဘဲ လိုလား ကြပါတယ်။ ဒါပေမဲ့ ငွေကိုတော့ ကောင်း သောသူရော မကောင်းသောသူပါ။ ပျိုပျို အိုအို ကြီးငယ်မရွေး လူတကာ ကြိုက် နှစ် သက် ကြပါတယ်။ အဲဒါကြောင့် ကျမ်းစာ ထဲမှာ - ငွေကို တပ်မက်ခြင်းသည် မကောင်း သော အမှု အပေါင်း တို့တွင် မူလ အမြစ် ဖြစ်သည်။ လူအချို့တို့သည် ငွေကို တပ် မက် သော ကြောင့် ယုံ ကြည်ခြင်း တရားလမ်းမှ လွဲသွား၍ ပူပန်ခြင်း ပေဒနာ များနှင့် ကိုယ့်ကိုယ်ကို ထုတ် ချင်းခပ်အောင် ထိုးကြပြီ။ လို့ ဆိုထားပါတယ်။ ဝတီမောသေ ၆း၁၀။ ။ ကိုပြာ



ခရစ်တော်၏ရုပ်ပုံလွှာ-၁၇ (ဘာသာပြန် - မင်းအောင်သက်လွင်) ဆီသုတ်လိမ်းခံသူ (မေရီယ)



ဒီယေလ ၉:၂၅ ထိုကြောင့် ယေရုရှလင်မြို့ကို တဖန် တည်ဆောက် ပြုစုခြင်းမှာ အမိန့် တော်ရှိသောနေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက် တိုင်အောင် ခုနှစ် သိတင်း နှင့် မြောက်ဆယ် နှစ်သိတင်း ကြာလိမ့်မည်ဟု သိမှတ် နားလည်လော့။ သမ္မာကျမ်းစာတွင် ပါဝင်သော ဇာတ်ကောင် များကို သရုပ်ဖော်ပြ ပုံရေးဆွဲ ပြုရပါမူ အများစုမှာ ရက်စက် သော၊ ခက်ထန်သော၊ နားမလည် နိုင်သော၊ မ သန့်ရှင်းသော သူများအဖြစ် တွေ့မြင် ရမှာဖြစ်ပါသည်။ ဥပမာ ပြုရပါလျှင် သမ္မာ ကျမ်းစာပါ ပုဂ္ဂိုလ်တော် များသည် အများစုမှာ လှယဉ် ကျေးမယ် တစ်ဦး၏ နမူနာ

ချောမွေ့ နေသော အရေပြားပေါ်၏ ကိုယ်ခန္ဓာပေါ်တွင် ကြွက်နီ့ အသားမာ တက် နေသော အရေပြားကဲ့သို့ အရုပ် ဆိုး အကျည်တန် စေပါသည်။

သို့သော် သမ္မာကျမ်းစာထဲမှ ဒီယေလသည် အပြစ်တင်စရာမရှိ၊ အမှား အယွင်းကို မကျူးလွန်ခဲ့သော သူတစ်ယောက်အဖြစ် မှတ်တမ်းတင် ကျန်ရစ် နေခဲ့ ပါသည်။ နှစ်ပေါင်း ၇၀ကျော် တိုင်အောင် ဘုရားသခင်အတွက် သူ ပေးလှူ ဆက်ကပ်ခဲ့သော အသက် တာသည် သစ္စာရှိသော၊ မဖောက်ပြန်သော အသက် တာ ဖြစ်ပါ သည်။ ဒီယေလ ကျင့်လည်ခဲ့ရသော နေရာသည် နိုင်ငံရပ်ခြား တိုင်းတပါးသား ကြား ဘာသာ တရားကို ယုံကြည်မှု မရှိသော လူများ ကြားထဲတွင် ဖြစ်ပါသည်။ ဒီယေလ သည် အပြစ်မရှိသော အသက်တာဖြင့် မိမိ၏ရှည်လျားသော အသက်တာကို ဝိညာဉ် ရေးရာ အသီးအပွင့်များဖြင့် ဖူးပွင့် ဝေဆာစေခဲ့ပါသည်။ ဒီယေလ၏ မြင့်မား သော ကိုယ်ကျင့်တရား ကောင်းမှု၏ လျှို့ဝှက်ချက်မှာ သူ၏ ထူးခြားသော သူ မတူ သော ဆုတောင်းသည့် အသက်တာကြောင့်ပင် ဖြစ်ပါ သည်။

ဒီယေလ အခန်းကြီး ၉ တွင် သူ၏ ဆုတောင်းချက် ပဌနာတော်ကို တွေ့မြင် ဖတ်ရှုနိုင်ပါသည်။ မိမိအပြစ်အတွက်သာမက ကုသရေလ လူမျိုးများ အားလုံး၏ အပြစ် အတွက် ဖော်ပြတောင်းပန်ပြီး (ဒ်-၉:၂၀) တောင်းပန် ဝန်ချခဲ့ပါသည်။ ထိုအခန်းတွင် ဒီယေလ ၏ စကားပြောကောင်းသော။ အလွန် နက်ရှိုင်း မြင့်မားသော ဆုတောင်း ချက်ကို ဖတ်ရှုရမည် ဖြစ်ပါသည်။ ထိုအခါက သူသည် အသက်စပေကျော် ရှိနေပြီး အသက် အရွယ်ကြီးရင့်သူများ စာရင်းထဲတွင် ပါဝင်နေပြီး ဖြစ်ပါသည်။ အလွန် ကျော်ကြား ကြီးမြတ်သော အင်ပါယာကြီး၏ ဝန်ကြီး သုံးပါးရှိသည့် အနက် ထို အခြားသော ဝန်ကြီးတို့ထက် သာလွန်သော ဉာဏ်ရည် ဉာဏ်သွေးရှိသဖြင့် ဘုရင်က အာဏာ ကုန်လွှဲအပ်ရန် ကြံစည်ခြင်း ခံရသူလဲ ဖြစ်ပါသည်။ ဒုတိယ အမြင့်ဆုံး ရာထူး ကို ရထားသောသူဖြစ်သည်။ (ဒ် ၆:၂)။ ထိုသို့ မြင့်မားသော ရာထူးလစာနှင့် အာဏာ ရရှိ ထားပါလျက် ဒီယေလသည် ထိုနန်းတော်တွင်းမှ လှူပျီဖြူများ၊ စားသောက် ဖွယ်ရာများ၊ ကျောက်မျက် ရတနာ၊ အာဏာ၊ ဘုန်းစည်းစိမ်ကို မက်မော သာယာ သောသူ မဟုတ်ဘဲ အဆိုးပါး ဆုံးသော အခြေအနေတွင် ရှိနေသည့် ကတိ ထား တော်မူ သော မိမိ လူမျိုးတော် အတွက် စိုးရိမ်ပူပန် သောက ပွားလျက် ရှိနေပါသည်။

သူ၏ အတွေးအာရုံထဲတွင် တိုင်းပြည်မှ နှင်ထုတ်ခံရသော မိမိ လူမျိုး တော်၊ စားဝတ် နေရေး အဆင်မပြေ၊ မလောက်မင ဖြစ်ကာ ဒုက္ခပင်လယ် ဝေကာ သောက အတိ ရောက်နေသော မိမိလူမျိုးတော်ကိုသာ စွဲလန်း နေလေသည်။ မိမိ၏ နေရင်း မြို့တော်နှင့် ဝိမ္မာန်တော်ကိုသာ အာရုံပြုလျက် ရှိနေပါ သည်။ သူ၏ ဆုတောင်း ချက်ထဲတွင် မိမိကိုယ်ကျိုးအတွက်၊ ကာမဂုဏ် ခံစားကြီးပွားလိုသော အတ္တဆန်သည့် ကိုယ်ပိုင် ဆုတောင်းချက်များ မပါဘဲ ကြီးမားသော ဘေး အန္တရာယ် ဒုက္ခနှင့် တွေ့ကြုံ နေရသူ ကုသရေလ လူမျိုးတော် အတွက်သာ မပြတ် မလပ် ဆုတောင်း နေခဲ့ ပါသည်။

(ဒ် ၉:၂၀ ---) ဘုရားသခင်သည် ဒီယေလ၏ ဆုတောင်းချက်ထက် သာလွန်သော အဖြေကို ကောင်းကင်တမန် ဂါဗြေလ အားဖြင့် ပေးခဲ့ပါသည်။ ဒီယေလ သည် မိမိ၏ လူမျိုးတော်၊ နိုင်ငံတော်နှင့် ဝိမ္မာန်တော်အတွက် ဆု တောင်းခဲ့ပါသည်။ သို့သော် ဘုရားသခင်က ကုသရေလလူမျိုးများအတွက် သတ်မှတ် ကန့်သတ် ထားသော ဘောင်ထက် ကျော်လွန်၊ သာလွန် ကောင်းမွန် သော ကောင်းကြီး မင်္ဂလာနှင့် အစားအစာများကို ချပေးသနား တော်မူခဲ့ ပါသည်။ အဘ ဘုရားသခင်၏ အဖြေ သည် ကျနော်တို့ တောင်းသော ဆုများထက် အမြဲတမ်း ပြည့်လျှံ သာလွန် နေပါ သည်။ ဆုတောင်းချက်ကို အဖြေ ပြန်ပေးရာတွင် ဘုရားသခင်က နောင်လာမည့် ကယ်တင်ရှင် မေရိယ၏ အကြောင်းအရာများကိုပါ ဖွင့်ဟ ဖော်ပြ ရှုပါရုံ ပေးခဲ့ပါသည်။ မေရိယ အနက်ကား ဘိသိက်ပေး ဆီ သွန်းလောင်း ခံရသူ (သို့) ခရစ်တော် ဖြစ် ပါသည်။

မွေဟောင်းခေတ် ကာလတွင် ဘိသိက်ဆီ (သို့) သန့်ရှင်းသောဆီ သွန်းလောင်း ခံရသူဖြစ်ရန် (သို့) ဘိသိက်ဆီ သွန်းလောင်းခံထိုက်သူ ဖြစ်ရန် အရည်အချင်း (အချက်) ၃ ချက် လိုအပ်ပါသည်။

- ထို အချက်များမှာ-
 - ၁) ပရောဖက်။ ၂) ယဇ်ပုရောဟိတ်။ ၃) ရှင်ဘုရင် မင်းမြတ် တို့ဖြစ်ပါသည်။
- ယေရှုခရစ်သည် ဘုရားသခင် သွန်းလောင်းတော်မူသော ဘိသိက်ဆီနှင့် ထိုက်တန်ပါသလား။ ဟုတ်ကဲ့၊ ထိုက်တန်ပါသည်။ ယေရှုခရစ်တော်သည် ကျနော် တို့၏ ပရောဖက်။ ယဇ်ပုရောဟိတ်နှင့် ရှင်ဘုရင် ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ မေရိယ ကြွလာမည့် ရှုပါရုံ ဗျာဒိတ်ပြု၊ ဖွင့်ပြချက်သည် သခင်ယေရှု ဆင်းသက် လာခြင်း ကိုသာ ဖော်ပြခြင်း မဟုတ်ဘဲ ယေရှုခရစ်တော်၏ သတ္တရာဇ် ဖြစ်စဉ်

မှတ်တမ်း ကိုလဲ ဖော်ပြပါသည်။ မေရိယ မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ပြရုံ သက်သက် မဟုတ်ဘဲ၊ မေရိယ၏ သက်တမ်းကိုလဲ ဖော်ပြပါသည်။ (ဒ် ၉:၂၃-၂၇) ယေဘုယျ အားဖြင့် ရက်သတ္တပါတ် တစ်ပါတ်အား ၇နှစ်ဟု သတ်မှတ်ပါက သိတင်း ပတ် ၇၀ သည် နှစ်ပေါင်း ၄၉၀နှစ်နှင့် ညီမျှပါသည်။ ထို ကာလသည် ယေရှုလင် မြို့တော် ပြန်လည် ပြုပြင် တည်ဆောက်ရန် အမိန့်ထုတ်ပြန်သော နေ့မှစ၍ ပြီးစီးသည့် နေ့ တိုင်အောင် အထိ ရေတွက် တွက်ချက်ထားပါသည်။




ဘီစီ ၄၅၇ တွင် ဘုရင် အာတာဇာစက်စ် က ဇေရအား ယေရှုလင်ကို ပြန်လည် တည်ဆောက်ရန် အမိန့် ပေးအပ်ခဲ့ပါသည်။ ပရောဖက် ပြုထားသော သိတင်းပါတ် ပေါင်း ၆၀ နှင့် အခန်းငယ်ပေါင်း ၂၅ ခုသည် နှစ်ပေါင်း ၄၈၃ နှစ်နှင့် ညီမျှ ပါသည်။ ထို နှစ်ပေါင်း ၄၈၃ နှစ်အား ဘီစီ ၄၅၇ မှ စတင် ရေတွက်ပါက အေဒီ ၂၆နှစ် ဖြစ်ပါသည်။ အေဒီ ၂၆ သည် သခင်ခရစ်တော် လူ့ဇာတိခံယူပြီး ဝိတို့ဇ် မင်္ဂလာ ခံယူနေသော အချိန် ဖြစ်သည်ဟု ယူဆရပါသည်။ ဤအချက်သည် ယေရှု ခရစ်တော် လူသားများ အတွက် အသက်သေခံရန် ကိုယ်စားပြုခြင်း ဖြစ်ပါသည်။ ထိုဖော်ပြချက်သည် ဒီယေလအား ဘုရားသခင်ဖော်ပြသည့် အထူး ဗျာဒိတ် ရှုပါရုံ ဖြစ်သည်။ ထိုအချက်သည် ယေရိယ ပြန်ကြွလာခြင်းနှင့် မေရိယ၏ သက်တမ်း ကိုသာ ဖော်ပြခြင်း မဟုတ်ဘဲ ခရစ်တော် ဆင်းသက်လာမည့် ဖြစ်စဉ် လမ်းကြောင်းကိုလဲ ဖော်ပြပါသည်။ (ဒ် ၉:၂၄-၂၇)

- ❖ အပြစ် ၏ အခ သေခြင်းကို အဆုံးသတ် စေခဲ့ပါသည်။
- ❖ အပြစ်၏ ဆိုးညစ်မှိုက်မဲခြင်းကို သင်ပုန်းချေ ခဲ့ပါသည်။
- ❖ ထာဝရ မကုန်ဆုံးနိုင်သော ဖြောင့်မတ်ခြင်းတရားကို သယ်ဆောင် ယူ လာ ပေးခဲ့ပါသည်။
- ❖ မွေဟောင်းကျမ်းမှ ကြိုတင် ပရောဖက်ပြုချက်များကို ပြည့်စုံ စေခဲ့ပါ သည်။ ပရောဖက်ပြုချက်များ အားလုံးသည် ယေရှုခရစ်တော် လောက ကြီးသို့ ဆင်းကြွလာသည့်အခါမှသာ ပြည့်စုံသွားခဲ့ပါသည်။
- ❖ သန့်ရှင်းခြင်း စင်ကြယ်ခြင်းကို ပြသသွားခဲ့ပါသည်။
- ❖ သေခြင်းတန်ခိုးကို ရိုက်ချိုးဖျက်သိမ်းခဲ့ပါသည်။
- ❖ အေဒီ ၇၀ တွင် ယေရှုလင်မြို့ ဖျက်ဆီးခံခဲ့ရပါသည်။
- ❖ ထာဝရ ပဋိညာဉ် ကို အတည်ပြုစေခဲ့ပါသည်။
- ❖ ယေရှုခရစ်သည် အဆုံးတွင် အားလုံးအတွက် ကိုယ်စားပြု အသေခံ အသက် စတေး သွားခဲ့ပါသည်။

ခရစ်တော်ဘုရား ကျနော်တို့လုံးသား အတွင်းမှ အော်ဟစ် တောင့်တ ခြင်းကို လက်ခံတော်မူပါ။ ကိုယ်တော်၏ သန့်ရှင်းသော ရှုပါရုံကို ကျနော် အသက် တာထဲမှာ ပြည့်ဝစေပါ။ ကိုယ်တော်ကို ကျေးဇူးတင် ပါသည်။ ။ မင်းအောင်သက်လွင် (ဝန်ခံချက် - ဟန်နရီ ဂရာဗီ ရေးသားသော Anointed one (Messiah) အား ဆီလျော်အောင် မြန်မာ ဘာသာ ပြန်ဆို ပါသည်။)

လိုက်လေ ဝေးလေ (ကာတွန်း - မင်းအောင်သက်လွင်)



အဖြေပြုကျမ်း၊ ၂၀၀၈ခုနှစ် - နောင်ကာလသည် ခဲယဉ်းသော ကာလ ဖြစ်မည်ဟု သိမှတ်လော့။ လူတို့သည် - ငွေကို တပ်မက်သောသူ၊ - ပါကြားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ - ဘုရားဝတ်၌ မွေ့လျော် ယောင်ဆောင်သောသူ ဖြစ်ကြလိမ့်မည်။